

WIC အစီအစဉ်၏ စည်းမျဉ်းများ

WIC အစီအစဉ်၏ စည်းမျဉ်းများသည် WIC ၏ လုပ်ဆောင်ပုံများကို သင် နားလည်လာစေရန် ကူညီပေးပါလိမ့်မည်။ ကျေးဇူးပြု၍ စည်းမျဉ်းများကို လိုက်နာပါ။ စည်းမျဉ်းများကို လိုက်နာခြင်း မရှိပါက WIC အတွက် ခံစားခွင့်ကို အများဆုံး 12 လအထိ ရပ်စဲခံရနိုင်သည်။ ထို့အပြင် သင်သည် သင်အသုံးပြုခဲ့သော WIC ချက်လက်မှတ်များ၏ တန်ဖိုးကို ငွေသားဖြင့် WIC အား ပေးချေရမည်ဖြစ်သည်။ စည်းမျဉ်းများနှင့် ပတ်သက်၍ သိလိုသည့် မေးခွန်းများ ရှိပါက၊ WIC ရုံးသို့ ဆက်သွယ်မေးမြန်းပါ။ ဝန်ထမ်းများသည် ပျော်ရွှင်စွာဖြင့် သင့်အား ကူညီပေးပါလိမ့်မည်။

လုပ်ဆောင်ရမည့် အရာများ

မှန်ကန်၍ ရိုးသားဖြောင့်မတ်သော အချက်အလက်များကို ပေးပါ။

- WIC ချက်လက်မှတ်များကို ချက်လက်မှတ်များပေါ်တွင် ဖော်ပြထားသော ရက်များအတွင်း တန်ဖိုးသင့် လဲလှယ်ပါ။
- WIC ချက်လက်မှတ်များကို WIC မှ ထောက်ခံထားသည့် အစားအစာများအတွက်သာ တန်ဖိုးသင့် လဲလှယ်ပါ။
- ကုန်စုံဆိုင်များတွင်သာ WIC ချက်လက်မှတ်များကို တန်ဖိုးသင့် လဲလှယ်၍ လက်မှတ်ထိုးပါ။
- WIC ချက်လက်မှတ်များ ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရခြင်း ရှိပါက WIC ရုံးသို့ ချက်ချင်း အစီရင်ခံပါ။
- WIC မှ ချိန်းဆိုမှုများကို ရောက်အောင်လာပါ သို့မဟုတ် ပြန်လည်ချိန်းဆိုရန် WIC ရုံးသို့ ဖုန်းခေါ်ဆိုပါ။
- အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ ချိန်းဆိုမှုတိုင်းသို့ သင့်ကလေး နှင့် ၎င်းတို့၏ ကာကွယ်ဆေးထိုးထားသည့် မှတ်တမ်းကို ယူဆောင်လာပါ။
- သင်၏ သက်သေအထောက်အထား (ID)၊ သင်၏ လိပ်စာ သက်သေအထောက်အထားနှင့် သင်၏ မိသားစု စုစုပေါင်း ဝင်ငွေ သက်သေအထောက်အထားများကို အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ ချိန်းဆိုမှုတိုင်းသို့ ယူဆောင်လာပါ။
- သင့်ကလေး၏ အုပ်ထိန်းခွင့် သဘောတူညီချက် သို့မဟုတ် လိပ်စာတွင် အပြောင်းအလဲတစ်စုံတစ်ရာ ရှိပါက WIC သို့ ချက်ချင်း အသိပေးအကြောင်းကြားပါ။
- သင်သည် WIC ရုံး သို့မဟုတ် ကုန်စုံဆိုင်သို့ မလာနိုင်သောအခါ သင့်အတွက် WIC ချက်လက်မှတ်များကို လာယူပြီး တန်ဖိုးသင့် လဲလှယ်ပေးမည့် လူတစ်ဦး ကိုယ်စားလှယ်ကို ရွေးချယ်ပါ။ သင်၏ ကိုယ်စားလှယ်ကို WIC ချက်လက်မှတ်များ အသုံးပြုနှင့် ပတ်သက်၍ WIC ဝန်ထမ်းများမှ လေ့ကျင့် သင်ကြားပေးမည် ဖြစ်သည်။
- WIC နှင့် ကုန်စုံဆိုင် ဝန်ထမ်းများကို ယဉ်ကျေးစွာ ဆက်ဆံပါ။
- WIC အစားအစာများ သို့မဟုတ် နို့မှုန့်များအား ကိုယ်တိုင်အသုံးပြုရန် ဝယ်ယူမှုများ သင်၏ ကိုယ်ပိုင် ပိုက်ဆံဖြင့် ဝယ်ယူမှုများ အတွက် ရောင်းချမှု ပြေစာများအား သင် ၎င်းတို့ကို ရောင်းချလိုလျှင်ဖြစ်စေ လဲလှယ်လိုလျှင်ဖြစ်စေ အသုံးပြုနိုင်ရန် သိမ်းထားပါ။

ရှောင်ကြဉ်ရမည့် အရာများ

WIC ချက်လက်မှတ်များ၊ အစားအစာများ သို့မဟုတ် နို့မှုန့်များကို အခြားသို့ ပေးမပစ်ပါနှင့်။

အွန်လိုင်းတွင် အပါအဝင်၊ WIC ချက်လက်မှတ်များ၊ အစားအစာများ သို့မဟုတ် နို့မှုန့်များကို ငွေသားဖြင့် ဖြစ်စေ အကြွေးဝယ်ကဒ် ဖြင့်ဖြစ်စေ သို့မဟုတ် အခြား ပစ္စည်းများအတွက် ဖြစ်စေ ရောင်းချခြင်း သို့မဟုတ် လဲလှယ်ခြင်း မပြုပါနှင့်။

ပျောက်ဆုံး သို့မဟုတ် ခိုးယူခံရသည်ဟု သင် အစီရင်ခံထားသော WIC ချက်လက်မှတ်များကို သုံးပြီး တန်ဖိုးသင့် လဲလှယ်ခြင်း မပြုပါနှင့်။

သင်နှင့် အတူ နေထိုင်ခြင်း မရှိတော့သော ကလေးများအတွက် WIC ချက်လက်မှတ်များကို တန်ဖိုးသင့် လဲလှယ်ခြင်း မပြုပါနှင့်။

WIC ချက်လက်မှတ်များ သို့မဟုတ် သင်၏ ID ကတ် ပေါ်တွင် မည်သည့် ပြောင်းလဲမှုမှ မပြုလုပ်ပါနှင့်။

- သင် ခွင့်ပြုထားသည့် WIC ကိုယ်စားလှယ်မှ လွဲ၍ အခြားသူများအား သင်၏ WIC ချက်လက်မှတ်များနှင့် ID ကတ်ကို အသုံးပြုခွင့် မပေးပါနှင့်။ သင်၏ ကိုယ်စားလှယ်က သင်၏ WIC ချက်လက်မှတ်များကို သုံးပြီး တစ်စုံတစ်ခုကို မှားယွင်းလုပ်ဆောင်ခဲ့ပါက၊ သင်သည် WIC အတွက် ခံစားခွင့်ရရှိနေခြင်းမှ ရပ်စဲခံရနိုင်သည်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် ဖြစ်စေ၊ အခြား ပြည်နယ်တွင် ဖြစ်စေ တူညီသော အချိန်ကာလတစ်ခုအတွင်းတွင် တစ်ခုထက်ပိုသော WIC နေရာများရှိ WIC အစီအစဉ်တွင် ပါဝင်ခြင်း မပြုပါနှင့်။

လက်ရှိ WIC အစားအစာ စာရင်းတွင် မပါဝင်သော အစားအစာများကို ဝယ်ယူရန် မကြိုးစားပါနှင့်။

WIC အစီအစဉ်မှ သင်ရရှိထားသော နို့ညှစ်စက်ကို ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် လဲလှယ်ခြင်း မပြုပါနှင့်။

ဗဟို အစိုးရ၏ နိုင်ငံသားတိုင်း တန်းတူညီမျှရရှိရမည့် အခွင့်အရေးများနှင့် အမေရိကန်ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေး ဌာန (USDA) ၏ နိုင်ငံသားတိုင်း တန်းတူညီမျှရရှိရမည့် စည်းမျဉ်းများ၊ မူဝါဒများနှင့်အညီ USDA အစီအစဉ်များတွင် ပါဝင်ထားသော သို့မဟုတ် အစီအစဉ်များကို စီမံခန့်ခွဲနေသော USDA၊ ၎င်း၏ အေဂျင်စီများ၊ ရုံးများ၊ ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအား လူမျိုး၊ အသားအရောင်၊ မွေးဖွားရာ နိုင်ငံ၊ ကျားမ ကွဲပြားမှု၊ မသန်စွမ်းမှု၊ အသက်အရွယ်များကို လိုက်၍ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် USDA မှ လုပ်ဆောင်ထားသော သို့မဟုတ် ငွေကြေးပံ့ပိုးထားသော အစီအစဉ် သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုခုရှိ ယခင် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများ၏ လုပ်ဆောင်ချက်များအတွက် လက်စားချေခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။

အစီအစဉ် အချက်အလက်များအတွက် ဆက်သွယ်ပေးရန် အခြား နည်းလမ်းများ ဥပမာ မျက်မမြင်စာ၊ စာလုံးကြီး၊ အသံတိပ်ခွေ၊ အမေရိကန် ကိုယ်ဟန်အမူအရာ ဘာသာစကား အစရှိသည်) ကို လိုအပ်သော မသန်စွမ်း ပုဂ္ဂိုလ်များသည် အကျိုးခံစားခွင့်များကို လျှောက်ထားနိုင်သည့် အေဂျင်စီ ပြည်နယ် သို့မဟုတ် ဒေသတွင်းသို့ ဆက်သွယ်သင့်ပါသည်။ နားလေးသော၊ အကြားအာရုံဆိုင်ရာ အခက်အခဲရှိသော သို့မဟုတ် စကားပြောနိုင်စွမ်း မရှိသော သူများသည် အကြားအာရုံဆိုင်ရာ စကားပြောဆိုမှုဆိုင်ရာ အခက်အခဲရှိသူများအတွက် ဗဟိုအစိုးရဆိုင်ရာ ကူညီဝန်ဆောင်မှု ဖုန်းနံပါတ် (800) 877-8339 မှ တစ်ဆင့် USDA သို့ ဆက်သွယ်နိုင်သည်။ ထို့အပြင် အစီအစဉ်အကြောင်း အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့်သာမက အခြား ဘာသာစကားများဖြင့်လည်း ရရှိနိုင်ပါသည်။

ခွဲခြားဆက်ဆံမှုအတွက် အစီအစဉ်သို့ တိုင်ကြားစာ ပေးပို့ရန် [USDA အစီအစဉ်ဆိုင်ရာ ခွဲခြားဆက်ဆံမှု တိုင်ကြားချက် ပုံစံကို](http://www.ascr.usda.gov/complaint_filing_cust.html) (AD-3027) အွန်လိုင်း http://www.ascr.usda.gov/complaint_filing_cust.html တွင်ဖြစ်စေ၊ ရုံးတစ်ခုခုတွင်ဖြစ်စေ ရယူဖြည့်စွက်ပါ သို့မဟုတ် USDA သို့ လိပ်မူ၍ စာတစ်စောင် ရေးသားပြီး စာတွင် ပုံစံထဲတွင် တောင်းခံထားသော အချက်အလက်အားလုံးကို ဖော်ပြပေးပါ။ တိုင်ကြားချက် ပုံစံ မိတ္တူတစ်စောင်ကို တောင်းခံရန် (866) 632-9992 သို့ ဖုန်းခေါ်ဆိုပါ။ သင်၏ ဖြည့်စွက်ထားသော ပုံစံ သို့မဟုတ် စာကို USDA သို့ အောက်ပါ ဝတ်ဆိုင်မှုတစ်ဆင့် ပေးပို့ပါ။

(1) စာဖြင့် - U.S. Department of Agriculture
Office of the Assistant Secretary for Civil Rights
1400 Independence Avenue, SW
Washington, D.C. 20250-9410;

(2) ဖက်စ်- (202) 690-7442 သို့မဟုတ်

(3) အီးမေးလ် program.intake@usda.gov.

ဤအဖွဲ့အစည်းသည် သာတူညီမျှ အခွင့်အရေးများ ထောက်ပံ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။